



တည်ဆောက်ရေးစီမံကိန်း

အနန္တ သိဒ္ဓိ ဆုထူးပန် ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေးစီမံကိန်းသည် လေးနှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းပါသည်။ ။

- ၂၀၀၉ ခုနှစ်တွင် အဖွဲ့အစည်းများကိုဖွဲ့စည်းခဲ့ပြီးအခြေခံ ဗိသုကာ ဒီဇိုင်းများကို စတင်ဆောင်ရွက်လျက်ရှိပါသည်။ ။ နယူးဆောက်ဝေး (NSW) အစိုးရထံမှ မြေနေရာရရှိရေးကိုဆောင်ရွက်မည်ဖြစ်ပါသည်။ ။

- ၂၀၁၀ တွင် ဆင်းတုတော်အခြေခံအုတ်မြစ်ကို စတင်ချထားပြီး ၂၀၁၄ တွင် ဆင်းတုတော်ကြီးပြီးစီးမည်ဟု ခန့်မှန်းပါသည်။ ။

- ၂၀၁၆ တွင် တခြားဗုဒ္ဓဘာသာ အဆောက်အဦးများဖြစ်သည့် သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းများ ပြီးစီးမည်ဟုခန့်မှန်းပါသည်။ ။

- ၂၀၁၈ တွင် တရားစခန်းအဆောက်အအုံများ ပြီးစီးမည်ဟု ခန့်မှန်းပါသည်။ ။

ဆင်းတုတော်တည်ဆောက်ရန်အတွက် ဆရာတော်ကြီးဦးဆောင်လျက် ဆစ်ဒနီမြို့နှင့် ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်သူတော်စင်များ၏ ကာယဉာဏစွမ်းအားအကူအညီရယူပြီး မြန်မာ့လက်မှုပညာရှင်များနှင့် ခေတ်ပညာတတ်လူငယ်ပညာရှင်များ ပါဝင်သောအလုပ်အမှူဆောင် အဖွဲ့အစည်းများကို လည်းဖွဲ့စည်းကာ ဆင်းတုတော် တည်ဆောက်ရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ။

- The project is called Ananta Theikdi Su-Htoo-Pan Buddha Statue Project and is designed to build one of the largest Buddha statue in the Pacific region.
- The statue will take at least four years to build extending from 2010 to 2014. The project timetable is as follows:
 - Year 2009 : To establish a registered association and company, prepare the Master Plan blue print and presentation for the land acquisition proposal to the NSW Government and launch the world wide web site.
 - Year 2010 : To commence Buddha Statue Foundation and to start Statue construction.
 - Year 2014 : To complete Buddha statue including Palin (Throne) and Yin Pyin (platform).
 - Year 2016 : To commence construction of other religious buildings (Sima, Recreation Hall, Monastery etc.) and have land scaping completed.
 - Year 2018 : To commence construction of meditation village
- The project Master Plan blue print will be prepared by Myanmar Architects and Engineers . The detailed design will be finalised to Australian standard by the licence engineers from Australia to get approval for construction.
- The construction of the Buddhist Museum will be part of the project.

ANANTA THEIKDI SU~HTOO~PAN~BUDDHA STATUE PROJECT

MASTER PLAN

The Master Plan is to build 55 meter high statue as project phase I. The Dhamma Halls from various countries (Thailand, Vietnam, Taiwan, Sri Lanka, Japan, etc.) and Main Sima Hall (Thane) will be build as project phase II.

The Project requires the land of 20 to 30 acres (8 to 12 hectares) in size to accommodate the Buddha statue and other religious buildings, garden, lake, roads, car park and meditation village. It is desirable to have the statue built on top of the high land to give a spectacular panoramic view of the well illuminated statue from a good distance especially at night time.

The location should be not more than 1 hour drive from Sydney CBD and it will be an easy access from the main highway. The decision on the location will be decided upon providing an easy access for the pilgrims and tourists to visit. At this stage, the team is looking at the area about 5kilometre outside Campbelltown from express way to Canberra. One of the Executive Committee members, Dr Hla Sein Wai is the Land Manager, an in-charge of the land search and land acquisition from NSW Government .



ANANTA THEIKDI SU~HTOO~PAN-BUDDHA STATUE PROJECT

ABOUT STATUE

ဆင်းတုတော်အကြောင်း


ဆရာတော်၏ လမ်းညွှန်ချက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်းတထောင်ကျော် ကာလ ရခိုင်ပြည်နယ် ဝေသာလီခေတ်တွင် တည်ထားကိုးကွယ်ခဲ့သော ရာဇာဘိသိတ်ခံ မဟာကျိန်ဘုရား ဆင်းတုတော်ကြီးကိုရွေးချယ်ခဲ့ပါသည်။ ဆင်းတုတော်ကြီးသည် ဝေသာလီခေတ်၏ ဘုရင်များက လေးနက်စွာသစ္စာပြု၍ နန်းတက်ဘိသိတ် ခံရန်အတွက် တည်ထား ကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့် သစ္စာရှင်ဘုရား ဖြစ်ပါသည်။ ရှေးရိုးရာ ပိသုကာ ပညာရှင်များ၏ လက်ရာ မင်းမြောက် တန်ဆာ များဖြင့် ဆင်ယင်ထားပြီး ခြင်္သေ့ လေးကောင် ခြံရံသော သီဟသန ပလ္လင်တော်ပေါ်တွင် စံပယ်တော်မူနေသည့် ပုံတော်ဖြစ်ပါသည်။ တည်ဆောက်မည့်ဆင်းတုတော်ကြီးသည် ပလ္လင်အပါအဝင် အမြင့်ပေ(၁၈၀)မြင့်မည်ဖြစ်ပါသည်။ အများပြည်သူတို့ လာရောက် ဖူးမျှော်ကြည်ညိုနိုင်ရန်နှင့်ရိုးရာ ပွဲလမ်းသဘင်များ ကျင်းပနိုင်ရန် (၉၀၀)ပေ x (၄၅၀)ပေ ကျယ်ဝန်းသော အောက်ပစ္စရံနှင့် ဗုဒ္ဓဘာသာ သူတော်စင်များ အေးချမ်းတိတ်ဆိတ် ငြိမ်သက်စွာ တရား ဓမ္မအားထုတ်နိုင်ရန် (၄၅၀)ပေ x (၂၂၅)ပေ ကျယ်ဝန်းသော အထက် ပစ္စရံများနှင့်တကွ ဝေသာလီခေတ် ပုံစံ အရံစေတီများနှင့် မြန်မာရိုးရာ မုဒိဗ္ဗိ များကိုလည်း ထည့်သွင်း တည်ဆောက်သွားပါမည်။ ဆင်းတုတော်ကြီးသည် လက်နှစ်ဘက်ကိုပေါင်ခွင်ပေါ်တွင် လက်ဖဝါး နှစ်ဘက်စလုံးလှန်၍ လက်ျာလက်ဖဝါးသည်လက်ဝဲ လက်ဖဝါးပေါ်တွင် ထပ်ပြီးလျှင် မတောင့်မတင်း စေဘဲ အကြောများကိုလျှော့ထားကာ သက်သက်သာသာတင်ထားသော (ဈာနမုဒြာ) ပုံဟန်ဖြစ်ပါသည်။ (သမာဓိမုဒြာ) ဟုလည်းခေါ်ပါသည်။ မျက်လွှာကို အသာချပြီးဈာန်ဝင်စားနေပုံ၊ သမာဓိရနေပုံ၊ ဖြစ်ပါသည်။ ဈာန်ဝင်စားနေသည့်အတွက် စိတ်သည်အလွန် ကြင်လင်သန့် ရှင်းနေကာ ၊ အဆုံးအပိုင်း အခြားမရှိ တောက်ပြောင် ထွန်းလင်း သော ဉာဏ်အလင်းရောင် ရှိတော်မူနေသည့် မြတ်စွာဘုရား၏ ပုံတော်ကို ညွှန် ပြနေပါသည်။ ။

- The Buddha Statue will be holy and entitled as “ANATA THEIKDI SU-HTOO-PAN BUDDHA”; meaning Buddha that gives blessing with eternal fulfilments.
- With the guidance from Sayadaw, the statue is selected from the 1000 years old ancient Rakhine Vesali age. The design and architecture of the statue and throne reflects an Ancient Rakhine Vesali kingdom era, the time when this style of potable Buddha statues were particularly made for Coronation Ceremonies.
- The statue was meticulously crafted by the finest experts in Sculpture and Jewellery supervised by the Chief Minister of the Palace. The Buddha statue was then embellished with a Crown (Magite) studded with precious jewels and The Regalia of Rakhine Kingdom.

ANANTA THEIKDI SU~HTOO~PAN~BUDDHA STATUE PROJECT

- The Rakhine King had to place the Buddha Statue on top of his head while taking an Oath before the Supreme Monk of the Buddhist Religious Order. In ancient Buddhist literatures, this style of Buddha statue was described as “Mahar Kyein Buddha” which generally implies “deepest solemnly oath” like the king takes an Oath, believing that one who keeps his promises with honours will be cherished with infinite blessings.
- The replica statue will be built in 180 feet (55 meters) high from the base of the throne to the top of the crown.


Notes: VESALI age (Vesali is ancient city located 8 kilometer north of Myauk Oo. First Vesali was believed to be ruled by Rakhine Kings of dynasties till 3325 B.C. The second Vesali was believed to happen at the end of 8th century which is after the end of Dhanyawaddy dynasties in 350 to 370 A.D. The ruins of ancient city walls, city gate pagoda and cementry can be still seen today.



ANANTA THEIKDI SU~HTOO~PAN~BUDDHA STATUE PROJECT

STRUCTURE DESIGN

- The Buddha statue itself (excluding throne and platform) is 135 feet high hollow structure supported with steam columns and beams. Fiber glass mould and or steel mesh will be fabricated to the curve of the statue and it will be sprayed with concrete. Architectural details final touch-up will be done with fiber glass and or copper plates.
- The preliminary structural design will be done in Yangon. A licensed structure engineer in Australia will be engaged to finalize the structure design to get NSW authorities approval for construction.
- Once the land is granted from the NSW Government, the foundation piles will be laid first (if required) and the steel column will be constructed on top of the piles. The steel beam will then be constructed on to the steel columns inside the statue.
- The Throne (Palin) will be 45 feet high cave like structure for Buddhist Museum. It will be built with reinforced concrete and brick.
- The Crown (MAGITE) will be fabricated separately and, erected and bolted up on top of the statue.



ANANTA THEIKDI SU~HTOO~PAN~BUDDHA STATUE PROJECT

YIN PYIN DESIGN

- The Platform (Yin Pyin) consists of upper and lower platforms.
- The lower platform is 900 X 450 feet in size to provide space for pilgrims, visitors and for religious procession and activities.
- The lower platform will be surrounded by pagodas of VESALI age with small pagodas at the edge and large pagodas at four corners.
- The upper platform is 450 X 150 feet in size to provide space for praying and meditation.
- There will be four entrance halls (Mote Oo) decorated with elegant and exquisite Burmese sculpture.
- The Buddha statue will be situated in the middle of the upper platform .

